

တၢ်ဟံဲထီၣ်တၢ်မၤလိ

ပုၤဟ့ၣ်မူဟ့ၣ်ဒါ အတၢ်မၤဂ့ၤထီၣ်က့ၤ

Karen Bechdol, Sean Fitzsimons

Task Force Co-facilitators

May 23, 2023

တၢ်ဟ့ၣ်လီၤမူၢ်ဒါလၢကရၢဖိနီၣ်ဂံၢ်

တၢ်ဟ့ၣ်လီၤမူၢ်ဒါပုၤလၢအမၤစၢၤမၤညီထီၣ်တၢ်: Frank DelSignore (District Admin)

တၢ်ဟ့ၣ်လီၤမူၢ်ဒါပုၤလၢအမၤစၢၤမၤညီထီၣ်တၢ်: Sean Fitzsimons (AHS Teacher)

တၢ်ဟ့ၣ်လီၤမူၢ်ဒါပုၤလၢအမၤစၢၤမၤညီထီၣ်တၢ်: Joe Slichko (AHS Operations Principal)

Craig Ascher, MS Teacher

Kim Baker, AHS Guidance Couns.

Kim Carioto, District Admin

Orly Contreras, AHS Teacher

Katie Dring, AHS Teacher

Tom Giglio, District Admin

Jim Grove, Teacher Union Rep.

Jen Houlihan, District Admin

Ashlyn Ledbetter, AHS Teacher

Eric Lewis, AHS Teacher

Karla McDowell, District Admin

John Rosenzweig, Attendance Teacher


Patricia Wolfe, District Admin

Margot Wyan, AHS Teacher ,

တၢ်ဟ့ၣ်လီၤမူဒါလၢတၢ်ဟံၣ်တၢ်အပူၤ

တၢ်သမံသမိးက့ၤ ခဲအံၤတၢ်မၤအကျိၤအကျိၣ်ဒီးပုၤဟဲထီၣ်တၢ်အပီၤလစံၣ်ဒီး တၢ်ဟူးတၢ်ဂဲၤအလုၢ်အလၢ်တဖၣ်

- တၢ်သမံသမိးက့ၤတၢ်မၤန့ၢ်က့ၤတၢ်အကဒွဲ အကျိၤအကျိၣ်တဖၣ်ဒီးအတၢ်ဟူးဂဲၤအလုၢ်လၢ်တဖၣ်
- တၢ်ကူၣ်လိာ်အိၣ်သကိးဘၣ်ဃးဒီးတီၤထီၣ်ဖိအပူၤမၤတၢ်ဖိ
- တၢ်သမံသမိးက့ၤတၢ်ဂ့ၢ်တၢ်ကျိၤလၢအဟံၣ်ဃုာ်ဒီး အပူၤကွံာ်တၢ်အဘၣ်ထွဲဒီးတၢ်ကဒွဲတၢ်မၤန့ၢ်က့ၤတၢ်,တၢ်အပတီၢ်အတီၤဆီတလဲအသးတဖၣ်,ဒီးအဂုၤအဂၤ.
- ဃုသ့ၣ်ညါဘၣ်တၢ်ဂ့ၢ်ပိာ်ထွဲအခံသန့တဖၣ်တက့ၢ်.



တၢ်ဟ့ၣ်လီၤမူဒါလၢတၢ်အိၣ်ဖျိၣ်တၢ်ထံၣ်မၢ်ထံၣ်နါ

- လါဖျါတြုအါရံၣ် 1 သီ: တၢ်သမံသမိးက့ၤ အတီၤဒီးပုၤဟဲထီၣ်တၢ်အသန့တဖၣ်
- လါဖျါတြုအါရံၣ် 15 သီ:မၤလီၢ်တံၢ်ဝံၤက့ၤ တၢ်ကွၢ်ကဒါက့ၤအကျဲသန့တဖၣ်ဒီး တၢ်တၢ်ပီၢ်တၢ်ပီၢ်
- လါမးရှး 1 သီ: ပုၤမၤဟူမၤဖိးက့ၤသဲစးတဖၣ်စံးဆၢဝဲဒၣ်တၢ်သံကွၢ်တဖၣ်လၢ ပုၤဟ့ၣ်လီၤမူဒါ (Task force)လီၤ.
- လါမးရှး 1 သီ:တၢ်ဒုးအိၣ်ထီၣ်ပုၤမၤတၢ်ဖိတဖၣ်အတၢ်ဆိကမိၣ်(တၢ်ခွဲးတၢ်ယၢ်တဖၣ်၊တၢ်တၢ်တဖၣ်၊တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်
- လါမးရှး 23 သီ: တၢ်သမံသမိးက့ၤတၢ်ထီၣ်ဒွဲးတဖၣ် - တၢ်ဟ့ၣ်ခီဆၢတၢ်အကံၢ်အစီလၢအဂ့ၤအကလုာ်ကလုာ်တဖၣ်(တၢ်ကွဲးဆၢ 226 ခါ)
- လါမးရှး 28 သီ: တၢ်သမံသမိးက့ၤ APEX တၢ်အကဒွဲအကျိၤအကွၢ်တဖၣ်ဒီး တၢ်ဂ့ၢ်ထၢဖျိၣ်(Data)တဖၣ်
- လါမးရှး 29 သီ: စးထီၣ်ဒုးကဲထီၣ်ဘၣ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်
- လါအ့ၣ်ဖျိ 5 သီ: မၤကဒီးဘၣ်တၢ်ဒုးကဲထီၣ်ဘၣ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်
- လါအ့ၣ်ဖျိ 20 သီ: မၤကဒီးဘၣ်တၢ်ဒုးကဲထီၣ်ဘၣ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်
- April 26 သီ: မၤဝံၤမၤကတၢ်ကွၢ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်
- May 4 သီ: သမံသမိးက့ၤတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ်ဒီး တၢ်ကူၣ်ဘၣ်ကူၣ်သ့ကမံးတံၢ်တၢ်ကရၢရိမိၣ်ပုၤတဖၣ်တက့ၢ်



တၢ်စံၣ်ညီၣ်တၢ်တဖၣ်: ပုၤမၤဟူၤမၤဖိးက့ၤသဲးစး ဒီးအကျဲသနူတဖၣ်

- ကျဲသနူတဖၣ်န့ၣ်ဘၣ်လိာ်အသးဒီး NYSSBA အတၢ်န့ၣ်ကျဲၤတဖၣ်ဃုာ်ဒီး (တၢ်ဒုးန့ၣ်သနူတဖၣ်) တၢ်ခွဲးတၢ်ယာ်လီၤဆီတနီၤ (အဒိ-တၢ်ဟဲထီၣ်အနံၤအသိအစ့ၤကတၢၢ်အဂီၢ် တၢ်အကွဲတအိၣ်ဘၣ်)
- တၢ်ဟ့ၣ်ကူၣ်န့ၣ်ကျဲတဖၣ်န့ၣ်ဘၣ်လိာ်ဖိးဒုလိာ်သးဒီး တၢ်သိၣ်တၢ်သိသနူအတၢ်ကွဲးတဖၣ်လီၤ.
- တၢ်ဘျၢသနူတဖၣ်ထုးထီၣ်တၢ်သံကွၢ်အါမးလၢ ပုၤမၤဟူၤမၤဖိးသဲးစးတဖၣ်လၢ (ပုၤဟဲထီၣ်တၢ်အစ့ၤကတၢၢ်, လၢတၢ်ဆါထၢအသိအတၢ်လီၤတူၢ်အိၣ်အါ, ကိးနံၤဒဲးအတၢ်ထီၣ်ဒီး ဟဲထီၣ်ကိးနံၤ, ဆ့ၣ်နီၤအဆၢတီၢ်, ဘၣ်ဒိဝဲအတီၤအတၢ်ဒိၣ်ထီၣ်, ဒီးအဂုၤအဂၢၤ) တဖၣ်လီၤ.
- တၢ်ဘျၢလၢအမၤဖျါထီၣ်တၢ်တဖၣ်ဒီး ပတၢ်ဟူးတၢ်ဂဲၤအကျဲသနူတဖၣ်ကဲထီၣ်တၢ်တၢ်လၢတၢ်ဟဲထီၣ်ဒီး တၢ်ဒုးထီထီၣ်အတီၤလၢပဝဲတီၤထီၣ်န့ၣ်လီၤ.
- ပုၤမၤဟူၤမၤဖိး သဲးစးဆၢက့ၤ တၢ်သံကွၢ် တဖၣ်ဒ်တၢ် ထံၣ်မဲာ်ထံၣ် နါအတၢ်ပိာ် ထွဲထီၣ်အခံ အသိးန့ၣ်, ကီၢ် ရၣ်အံၤတၢ်ဘျၢလၢ" လီၢ်ကဝီၤပူၤတၢ်ပၤဆ့ၢ" ဒီးတၢ်ဘျၢလၢတၢ်ဒုးလိၣ်ထီၣ်ဖးထီၣ်တၢ်တဖၣ်န့ၣ်လီၤ.
- ပုၤမၤဟူၤမၤဖိးသဲးစးဟံၣ်ပနီၣ်ဝဲလၢတၢ်ဘျၢတဖၣ်ဒီးတၢ်ဟူးတၢ်ဂဲၤတဖၣ်ဘၣ်တၢ်မၤဘၣ်ဘျိးဘၣ်ဒါက့ၤအီၤလံၣ်န့ၣ်လီၤ.



တၢ်စံၣ်ညီၣ်တၢ်တဖၣ်: တၢ်ဃုၣ်ကွၢ်ထံၣ်က့ၤတၢ်ဂ့ၢ်တၢ်ကျိၤ

- တၢ်ဃုၣ်ကွၢ်ထံၣ်က့ၤဘၣ်ဃးဒီးတၢ်အကံၢ်အစီ -ပှၤမၤတၢ်ဖိကိးဂၤလၢတၢ်ဒူးထီၣ်တၢ်ဘၣ်အဝဲသ့ၣ်အတၢ်ဟဲထီၣ်အတီၤဒီးဒီးတၢ်သံကွၢ်သၢမံၤလၢန့ၣ်လီၤ.
- ပဝဲအဲၣ်အံၤတၢ်ဟံၣ်ပနီၣ်အတီၤ(အတၢ်ဟဲထီၣ်)အတၢ်ဟူးတၢ်ဂဲၤတဖၣ်န့ၣ် ပပှၤကိၣ်ဖိဒီး ပသရၣ်သမၤတဖၣ်န့ၣ် မ့ၢ်အအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်မနုၤတဖၣ်လဲၣ်.
- ပဝဲအဲၣ်အံၤတၢ်ဟံၣ်ပနီၣ်အတီၤ(အတၢ်ဟဲထီၣ်)အတၢ်ဟူးတၢ်ဂဲၤတဖၣ်န့ၣ် ပပှၤကိၣ်ဖိဒီး ပသရၣ်သမၤတဖၣ်န့ၣ် မ့ၢ် အအိၣ်ဒီးတၢ်တၢ်မနုၤတဖၣ်လဲၣ်.
- နအဲၣ်ဒီးဟ့ၣ်ကူၣ်မနုၤတဖၣ်တဖၣ်လၢ ပကမၤဂ့ၢ်ထီၣ်ပသီထီၣ် ပတၢ်ဟူးတၢ်ဂဲၤ အပတီၢ်အတီၤဒီး အတၢ်ဂံၢ်တၢ်ဘါဒ်လဲၣ်.
- တၢ်ဟ့ၣ်ခိၣ်ဆၢက့ၤအကလုာ်ကလုာ်:
 - အစ့ၤကတၢၢ် 55
 - တၢ်ဆၢမုၢ်လၢတဖၣ်,တၢ်သ့ဟံးမူဒါဒီးအတၢ်ပိာ်ထွဲထီၣ်အခံတဖၣ်
 - တၢ်မၤလိအကတီၢ်တၢ်အကဒွဲလၢ ပှၤဟဲထီၣ်တၢ်အစ့ၤကတၢၢ်အဂီၢ်
 - APEX ဒီးတၢ်ကိၢ်ခါတၢ်မၤလိကိၣ်
 - တၢ်မၤစဲၤခံအတၢ်သိၣ်တၢ်ဘျၢတဖၣ်
 - တၢ်ဃုၢ်ပဒုၣ်လၢ ကိၣ်မံၤညါ
 - တၢ်သ့ၣ်ကိၢ်သးဂီၤလၢတၢ်မၤလိတၢ်အဂ့ၢ်ဒီးတၢ်သ့ဂ့ၢ်ဂ့ၢ်ဘၣ်ဘၣ်အဂ့ၢ်



တၢ်စံာ်ညီၣ်တၢ်တဖၣ်: ကိုအတၢ်မၤန့ၣ်အနီၣ်တံၢ်ခံအဂ့ၢ်အကျိၤတဖၣ်

တၢ်ဟ့ၣ်မ့ၣ်ဒါလၢအကမၤထီၣ်တၢ်သမံသမိုၤက့ၤတၢ်ဂ့ၢ်တၢ်ကျိၤတဖၣ် (2018-19 & 2021-22)

- ~20,000တၢ်မၤနီၣ်တၢ်န့ၣ်တၢ်န့ၣ်(တၢ်မၤလိပတီၢ်,တမ့ၢ်ကိဖိတဖၣ်ဘၣ်);တၢ်မၤနီၣ်ပွဲၤထီၣ် 17,000ယၣ်ယၣ် (တၢ်မၤလိအပတီၢ်တဖၣ်ဒီးအမးလၢအဒီးန့ၣ်ဘၣ်ဝဲလၢခံကတၢၢ်)
- ကိဖိလၢအတဟဲထီၣ်တၢ်မၤလိတပတီၢ်အပူၤန့ၣ်အဟံၣ်ဖျိၣ်တၢ်အကဒွဲအါန့ၢ်15%(မုးကယၤ)
 - 2018-19
 - 20% (မုးကယၤ) ကိဖိလၢဆဲးလီၤအမံၤဒီတနံၣ်ညါ
 - 37% (မုးကယၤ) ကိဖိလၢဆဲးလီၤအမံၤစ့ၤန့ၢ်ဒီတနံၣ်ညါ
 - 2021-22
 - 32% ကိဖိလၢဆဲးလီၤအမံၤဒီတနံၣ်ညါ
 - 44% ကိဖိလၢဆဲးလီၤအမံၤစ့ၤန့ၢ်ဒီတနံၣ်ညါ
- ကိဖိလၢအတၢ်ဟံၣ်ဖျိၣ်အဂံၢ်အဘါစၢ်အါန့ၢ်လွံၢ်ပူၤသၢပူၤလၢမ့ၢ်တမ့ၢ်လွံၢ်ပူၤတပူၤတဖၣ်
 - 2018-19: 0.5%
 - 2021-22: 2.4%



တၢ်စံၣ်ညီၣ်တၢ်တဖၣ်: ကိုအတၢ်မၤနၢၤအနီၣ်တံၢ်ခံအဂ့ၢ်အကျိၤတဖၣ်

တၢ်ဂ့ၢ်တနီၤလၢအကဲထီၣ်တၢ်ဟ့ၣ်မၤစၢၤလၢတၢ်ဟံၣ်ဖျိၣ်အကဒွဲအဂီၢ်:

- APEX
 - 2018-19: 2.4%
 - 2021-22: 1.6%
- ပုၤစူးကါတၢ်စိကမီၤသမၢတၢ်အခါၣ်စး
 - 2018-19: -0%
 - 2021-22: 0.5%
- အမးလၢခံကတၢ်
 - 2018-19: တဘၣ်တၢ်ဟံၣ်ဖျိၣ်ဘၣ်
 - 2021-22: 2.7%

တၢ်စံၣ်ညီၣ်တၢ်တဖၣ်: ကိုအတၢ်မၤနၤအနီၣ်တံၢ်ခံအဂ့ၢ်အကျိၤတဖၣ်

ကိုဖိလၢအဟံၣ်ဖျိၣ် 55တၢ်မၤလိတကတီၢ်အပူၤ လွံၣ်ပူၤတပူၤလၢ AHS:

တၢ်မၤလိနီၣ်	တၢ်ဟံၣ်ဖျိၣ် # တၢ်မၤလိအတီၤ	တၢ်မၤနီၣ်အဆၢတီၢ် 1# 55ယုၢ်ဒီးတၢ်မၤလိအကတီၢ်	တၢ်မၤနီၣ်အဆၢတီၢ် 2 # 55ယုၢ်ဒီးတၢ်မၤလိအကတီၢ်	တၢ်မၤနီၣ်အဆၢတီၢ် 3# 55ယုၢ်ဒီးတၢ်မၤလိအကတီၢ်	တၢ်မၤနီၣ်အဆၢတီၢ် 4# 55ယုၢ်ဒီးတၢ်မၤလိအကတီၢ်
2018-19	17159	1854	2614	3014	3439
2021-22	16616	2744	3536	3804	4657

CSDA တပ်ကျဲလီအတီဒီးတပ်ဟဲထီၣ် တပ်ဟ့ၣ်လီမူဒါလါအတပ်သိၣ်ဘျါ အတပ်ဟ့ၣ်ကူၣ်တဖၣ်အတပ်ဆီတလဲ

1. အစုကတၢ် 55%(မျးကယါ) သါလါတဘျီအပတီၢ်အဂီၢ်အတပ်လၢပွဲအကံၢ်အစီ(တီထီကိဒီးတီခၢၣ်သးကိ)
 - က. တါတနံၣ်-ပုၤကိဖိလါအတဟဲထီၣ်ကိလါအါန့ၢ် 20 (10 လၢနံၣ်တတ် 1/2 အဂီၢ်) လၢတၢ်မၤလိသါလါတဘျီန့ၢ်အတပ်ကံၢ်အစီမ့ၢ်တထီၣ်ဘးမ့ၢ်စ့ၤန့ၢ် 55%(မျးကယါ) ဒီးကဒီးန့ၢ်ဘၣ်အတီၤနီၢ်ဒိအတပ်အစၢအသိးလီၤ.
 - ခ. ခံတနံၣ်- ပုၤကိဖိလါအတဟဲထီၣ်ကိလါအါန့ၢ် 15 (8 လၢနံၣ်တတ် 1/2 အဂီၢ်) လၢတၢ်မၤလိသါလါတဘျီန့ၢ်အတပ်ကံၢ်အစီမ့ၢ်တထီၣ်ဘးမ့ၢ်စ့ၤန့ၢ် 55%(မျးကယါ) ဒီးကဒီးန့ၢ်ဘၣ်အတီၤနီၢ်ဒိအတပ်အစၢအသိးလီၤ.
 - ဂ. သါတနံၣ်- ပုၤကိဖိလါအတဟဲထီၣ်ကိလါအါန့ၢ် 10 လၢတၢ်မၤလိသါလါတဘျီန့ၢ်အတပ်ကံၢ်အစီမ့ၢ်တထီၣ်ဘးမ့ၢ်စ့ၤန့ၢ် 55%(မျးကယါ) ဒီးကဒီးန့ၢ်ဘၣ်အတီၤနီၢ်ဒိအတပ်အစၢအသိးလီၤ (5 လၢနံၣ်တတ် 1/2 အဂီၢ်).
 - ဃ. အါန့ၢ်အန့ၢ်,တီခၢၣ်သးကိဖိတဖၣ်ကြးဒီးန့ၢ်ဝဲအစုကတၢ် 55%(မျးကယါ)လွံၣ်ပူတပူတတုၤသါအပူၤလီၤ. တီခၢၣ်သးကိဖိတဖၣ်ကဒီးန့ၢ်ညၢမ်ဘၣ်အတီၤနီၢ်ဒိလၢ လွံၣ်ပူတပူ 4 အပူၤလီၤ.
2. တပ်ကိၢ်ခါတၢ်မၤလိအဂီၢ်ကြးဝဲဘၣ်ဝဲဒီးတပ်ယုထီၣ် - ကိဖိလါအကြးထီၣ်ဘၣ်တပ်ကိၢ်ခါတၢ်မၤလိန့ၢ် ကဘၣ်မ့ၢ်ဝဲကိဖိလါအတပ်လီၤဖျဲၣ် စ့ၤန့ၢ် 28 လီၤ.
** တပ်ပူၤဖျဲးလါခံကတၢ်- တပ်သမံသမိးက့ၤနီၢ်တဂၤဘၣ်တဂၤ MTSS အကျိၤအကျဲ



CSDA တပ်ကျဲလီအတီဒီးတပ်ဟဲထီဉ် တပ်ဟ့ဉ်လီမူဒါလါပုပဟဆုတပ်/ပုမလိထံသး အတပ်ဟ့ဉ်ကူဉ်တဖဉ်

3. APEX ပွဲဖိတဖဉ်လါညါသါလါတဘျီအပူ၊ ဟ်တပ်အကဒွဲအါသ့သနာ်ကဒ်သိးအကမန့ၢ် တပ်အကဒွဲအဂီၢ်တုၤအကတၢ်ဒီးကြးဟံးဃာ် အတပ်မန့ၢ် 85%(မုးကယါ)အခဲအံၤသါလါတဘျီအံၤန့ဉ်လီၤ.
4. APEX -ကွဲဖိတဖဉ်အလီၢ်အိဉ်လါ သါလါတဘျီအဂီၢ် APEX တပ်မလိအတပ်ရဲဉ်ကျဲလိာ်တဘျီကဘဉ်ဝံၤဝဲဒီး အအါကတၢ် ကြးမန့ၢ်ဝဲ65%(မုးကယါ)လီၤ.
5. လါတပ်မလိအပူတပ်လီၤဖျဲဉ်လီၤဟိတဖဉ် - ကွဲဖိခဲလက်ကြးထီဉ်ကွဲအဆါကတီၢ်အစုၤကတၢ် 50%(မုးကယါ)မ့တမ့ၢ် ကဘဉ်တပ်သ့ဉ်ညါလါအတပ်လီၤဖျဲဉ်လီၤဟိအံၤန့ဉ်လီၤ.
6. တပ်မလဲၤခဲအတပ်သိဉ်တပ်ဘျီတဖဉ်- ဝဲၤကျိၤတခါဘဉ်တခါန့ဉ်အခိဉ်ထံးန့ဉ် လါတပ်ကတီၢ်,လါတပ်န့ဉ်ဖျါထီဉ်လိာ်ရဲဉ်ထံးအပူၤကွဲဖိမိာ်ပာ်တဖဉ် ကဘဉ်ပာ်ဖျါထီဉ်ဝဲဝံၤ ကဘဉ်ဟ့ဉ်ခီဟ့ဉ်နီၤဝဲ တချုးလါနံၤသီလါဘဉ်တပ်ဟ်ပနီဉ်တုၤပးတဖဉ်လီၤ.
7. ဆါကတီၢ်လါတပ်တပ်ကွၢ်ထံသမံးသမိးက့ၤ ကွဲဖိတဖဉ်အတပ်ဒီးစဲးအတပ်စံးဆါဒီးအတပ်ဟ်ဖျိဉ်က့ၤအမးပတီၢ်လါအဒီးန့ၢ်ဝဲတဖဉ်န့ဉ်ကဖျါထီဉ်ဝဲလါ တပ်ဒုးထီထီဉ်အတီၤအပတီၢ်အပျဲဉ်စီဉ်လီၤ.
8. ကျိာ်အအံၤကဘဉ်တပ်ဟ်ထုးထီဉ်ကွၢ်အီၤလါ လိာ်န့ဉ်ကျဲအတပ်ရဲဉ်ကျဲအပူၤလီၤ."သရဉ်တဖဉ်ကဘဉ်နီၤဖးထံက့ၤဒီးဆိကမိဉ်ဝဲလါ တီၤအဖုဉ်ကတၢ် ကြးဒီးန့ၢ်ဘဉ်ဝဲအစုၤကတၢ်အမး 55%(မုးကယါ)လါ ကွဲဖိတဂၤဘဉ်တဂၤအတပ်စံးဆါက့ၤလိာ်တဖဉ်အဂီၢ်လီၤ."
9. ကွဲဖိကိးဂၤလဲၤခီဖျိဝဲခါဉ်စးသ့ဉ်တဖဉ်ဝံၤဘဉ်ဆဉ်တပ်ဘဉ်ထွဲလိာ်အသးဒီးတီၤတအိဉ်ဘဉ်အဃိ တပ်ဂ့ၢ်ခဲလက်အံၤန့ဉ်ကဘဉ်တပ်သမံးသမိးက့ၤ လါကွဲခိဉ်ဒီးသရဉ်သရဉ်မုဉ်တဖဉ် ကအိဉ်ဖျိဉ်က့ၤလီၤ.



CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢ **အခၢၣ်သးအပတီၢ်** အတၢ်ဟ့ၣ်ကူၣ်တဖၣ်

10,12.တီၢ်ခၢၣ်သးကိၣ်ဒုးအိၣ်ထီၣ်ဘၣ်ဃးဒီးတၢ်ဂ့ၢ်အခိၣ်တီၤလၢတၢ်မၤထီထီၣ်အပတီၢ်,တၢ်သုးထီၣ်ပုၤလၢအဒီးန့ၢ်တၢ်လၢကပီၤတဖၣ်အတၢ်ရဲၣ်တၢ်ကျဲၤ,ဒီးတၢ်ဃုထၢ တၢ်ကိၣ်ခါတၢ်မၤလိကိၣ်ဖိတဖၣ်အဃိအိၣ်ဒီးတၢ်သးကိၣ်စ့ၢ်ကီးလီၤ.ဒ်တၢ်ဂ့ၢ်လၢထးအသိးမ့ၢ်တမ့ၢ်ဘၣ်လၢတၢ်ဃုသ့ၣ်ညါလီၤတၢ်အီၤ ဘၣ်ဒီးလၢတၢ်ဒုးထီထီၣ်အတီၤ အတၢ်ရဲၣ်ကျဲၤတဖၣ်န့ၣ် ဘၣ်ထွဲလိာ်အသးဒီးတၢ်ဘျၢ အနီၢ်ဂံၢ်4750 လၢအမ့ၢ်တၢ်ဟ့ၣ်မူဟ့ၣ်ဒါလၢ တၢ်ချၢယံအတၢ်လၢတဖၣ်လီၤ

- a. ပုၤဟ့ၣ်မူဟ့ၣ်ဒါတဖၣ်ဟ့ၣ်ကူၣ်ဝဲလၢကသမံသမိးက့ၤတၢ်ဒုးထီထီၣ်လီၤလၢလၢအတၢ်ဘၣ်ထွဲဒီးတၢ်ဘျၢနီၢ်ဂံၢ် 4750န့ၣ်ကဟံးန့ၢ်က့ၤတၢ်လီၤ, ဒီးတၢ်ဟူးတၢ်ဂဲၤခဲလၢကမၤဘၣ်ထွဲလိာ်က့ၤအသးဒီး 2023 - 2024 တၢ်မၤလိနီၣ်တချုးစးထီၣ်လၢ တၢ်ဆီတလဲမ့ၢ်အိၣ်အဃိန့ၣ်လီၤ.
- b. လၢအအိၣ်ဒီးတၢ်ထံၣ်ဆံၣ်ဆံၣ်,ပုၤဟ့ၣ်မူဟ့ၣ်ဒါတဖၣ်ဟ့ၣ်ကူၣ်ဝဲလၢ တၢ်ဆၢတီၢ်အပနီတဖၣ်ဒီးတၢ်မၤအကျိၤအကျဲတဖၣ် မ့ၢ်ဒ်သိးတၢ်ကသမံသမိးက့ၤအီၤဒီးဟ့ၣ်ခီဃီၤက့ၤဆူပုၤဘၣ်မူဘၣ်ဒါတဖၣ်အအိၣ်ဖဲ တၢ်မၤလိနီၣ်ကတၢ် 2022-2023န့ၣ် အပူၤန့ၣ်လီၤ.



တၢ်မၤလၢအအိၣ်လီၤတံၢ်:

ပုၤလၢအမၤဘၣ်ထွဲမၤဃုာ်သကိးတၢ်အတၢ်ဟ့ၣ်ခီဆၢက့ၤ

- သရၣ်သမၤအတၢ်ထံၣ်
 - ဆၢဘၣ်လီၤပရၢဘၣ်ဖဲ **လၢမ့ၤ 3သီ**. စံးဆၢဘၣ်က့ၤဖဲလၢမ့ၤ **10သီ**အဘၢၣ်စၢၤ
 - တၢ်ဟ့ၣ်က့ၣ်တခါဘၣ်တခါ (scale of 1-5) အတၢ်အၢၣ်လီၤတူၢ်လိာ်အဒိၣ်ကရံၣ် ဃုာ်တက့ၢ်.
- ခိၣ်န့ၢ် အတၢ်ထံၣ်
 - ဆၢဘၣ်လီၤပရၢဘၣ်ဖဲ **လၢမ့ၤ 3သီ**. စံးဆၢဘၣ်က့ၤဖဲလၢမ့ၤ **10သီ**အဘၢၣ်စၢၤ
 - တၢ်ဟ့ၣ်က့ၣ်တခါဘၣ်တခါ (scale of 1-5) အတၢ်အၢၣ်လီၤတူၢ်လိာ်အဒိၣ်ကရံၣ် ဃုာ်တက့ၢ်.
- တၢ်ဟ့ၣ်ခီဆၢဆူပုၤအတၢ်ဝါ
 - 5 ပုၤအတၢ်ဝါ တၢ်က့ၣ်လိာ်အိၣ်သကိး
 - မ့ၢ်န့ၢ်ပုၤတသီ,လၢမ့ၤ 15သီ - virtual via Microsoft Teams - ဟါ 6-7န့ၣ်ရံၣ်.
 - မ့ၢ်လွံၢ်န့ၢ်, လၢမ့ၤ 18သီ - virtual via Microsoft Teams - မ့ၢ်ဃုာ်လီၤ1 န့ၣ်ရံၣ်.
 - မ့ၢ်န့ၢ်ပုၤတသီ, လၢမ့ၤ 22သီ - လၢနီၢ်ကစၢ်, Hackett Middle School - ဟါ 4:30-5:30 န့ၣ်ရံၣ်

- မျန်ခံနံ့ လါမ့ 23 သီ - လာနီကစာ၊ Edmund 3. O'Neal School of Excellence, ဟါ 6-7 နှစ်ရံ့.
 - တိန်နီ: ပှကျိန်ထံတင်ကအိန်ဝဲဒီး ကျိန်အကလုာ်ကလုာ်လါ အဲးကလံးကျိန်ဒ်ကွိဖိအသီဒီးဒှ်ထါအသီတဖုာ်အဂီၢ်လီၤ.
- မျန်သါနံ့ လါမ့ 31 သီ - လာနီကစာ၊ Albany High - ဟါ 5:15-6:15 နှစ်ရံ့.



တၢ်ဟ့ၣ်ခိဆၢဆူပုၤအတၢၢ်အအိၣ်

ဆိးကါဘၣ် တၢ်ဟ့ၣ်ခိဆၢပုၤဘျးစဲဒီး, တၢ်သံကွၢ်တဖၣ်ဒီးတၢ်ဟံးဖျါဘၣ်တဖၣ်ကဘၣ်တၢ်ဟံးဖျါက့ၤအီၤဖဲ မုၢ်သၢနံၤ, လၢယုၤ၇သီ န့ၣ်လီၤ.

albanyschools.org/feedback


တနံၤအံၤပတၢ်ဟံးဖျါထီၣ်တဖၣ်အအူၤန့ၣ်ဟံးဃုာ်ဒီးလံာ်တၢ်ဟ့ၣ်ကူၣ်န့ၣ်ကျဲတခါဘၣ်တခါအဂ့ၢ်လီၤတံၢ်ဒီးလၢတၢ်ဟ့ၣ်ကူၣ်အါထီၣ်ပုၤလၢတၢ်ထံၣ် ကဂ့ၤထီၣ်ပသီအဂီၢ် န့ၣ်လီၤကွၢ်ဘၣ်သ့ဝဲန့ၣ်လီၤ.

albanyschools.org/news/1766505/grading-attendance-meetings

တၢ်သံကွၢ်တဖၣ်.

CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢအတၢ်သိၣ်ဘျၢ အတၢ်ဟ့ၣ်ကူၣ်တဖၣ်အတၢ်ဆီတလဲ

တၢ်ဟံၣ်ဖျါထီၣ်တၢ်ဘၣ်ယီၤ	တၢ်ဟ့ၣ်ကူၣ်န့ၣ်ကျဲ	တၢ်ဂ့ၢ်တၢ်ကျါအမိၢ်ပုၢ်
<p>1) ကိုဖိတဖၣ်လၢအကဟဲထီၣ်ကိုဒီးမၤလိတၢ်န့ၣ် တလိၣ်လၢအကဟဲထီၣ်အစ့ၤကတၢၢ်ထဲလဲၣ်ဘၣ်. ပှၤဟဲမၤလိတၢ်လၢအတီၤပူၤန့ၣ်စ့ၤန့ၣ်ဒီး ပှၤဟဲထီၣ်မၤလိတၢ်လၢတၢ်သ့ၣ်ထီၣ်န့ၣ်လီၤ. ကိုဖိတနီၤဟဲထီၣ်ဆူကို ဘၣ်ဆၣ်တဟဲန့ၣ် လီၤမၤလိတၢ်ဘၣ်</p>	<p>ဒ်တၢ်မၤနီၣ်တၢ်ဟဲထီၣ်ကိုအစ့ၤကတၢၢ် 55%(မုၢ်းကယၤ)အပတီၢ်အသိးန့ၣ်ကိုဖိတဖၣ်ကဘၣ်ထီၣ်ဝဲတုၤအထီၣ်ဘး အစ့ၤကတၢၢ်အပနီၣ်အံၤလီၤ.</p> <ul style="list-style-type: none"> • အခိၣ်ထံးတနံၣ်တၢ်ဟံၣ်ဖျါထီၣ်က့ၤတၢ်ဘျၢလၢ, တၢ်မၤနီၣ်ကို အပတီၢ်န့ၣ်ကိုဖိလၢဒီတနံၣ်ညါ တၢ်သိၣ်လိအပူၤတဘၣ်လီၤပတုၣ်လၢတၢ်ဟဲထီၣ်ကိုအါန့ၣ် 20ဘၣ်. မ့တမ့ၢ်န့ၣ်တတ်တၢ်သိၣ်လိအပူၤတဘၣ်လီၤပတုၣ်အါန့ၣ် 10ဘၣ်. • လၢခံနံၣ်တနံၣ်တၢ်ဟံၣ်ဖျါထီၣ်က့ၤတၢ်ဘျၢလၢ, တၢ်မၤနီၣ်ကိုအပတီၢ်န့ၣ်ကိုဖိလၢဒီတနံၣ်ညါ တၢ်သိၣ်လိအပူၤတဘၣ်လီၤပတုၣ်လၢတၢ်ဟဲထီၣ်ကိုအါန့ၣ် 15ဘၣ်. မ့တမ့ၢ်န့ၣ်တတ်တၢ်သိၣ်လိအပူၤတဘၣ်လီၤပတုၣ်အါန့ၣ် 8ဘၣ်. • လၢခံနံၣ်တနံၣ်တၢ်ဟံၣ်ဖျါထီၣ်က့ၤတၢ်ဘျၢလၢ, 	<p>တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအံၤ ဟ့ၣ်ဆူၣ်ထီၣ်ပသးဒ်သိး ကဟဲထီၣ်တၢ်အဂီၢ်လီၤ. ဒ်တၢ်ဟ့ၣ်ဟ့ၣ်ဖးအတၢ်ဆီတလဲ တၢ်ဘျၢအသိးန့ၣ်တူၢ်လိာ်ဝဲလၢ ကိုဖိတဖၣ်ကမၤဘၣ်လိာ်ဘၣ်စးတၢ်ဆီတလဲအံၤအဂီၢ်လီၤ. ဒ်အလီၢ်အိၣ်အသိးကီၢ်ရၣ်ခိၣ်န့ၣ်တဖၣ်အိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ အကမၤဘၣ်လိာ်ဖိးဒုက့ၤတၢ်ဆီတလဲတဖၣ်လီၤ. တၢ်ဘျၢဒီး တၢ်ဟူးတၢ်ဂဲၤ အတၢ်ဟ့ၣ်ကူၣ်ဆီတလဲအသိးန့ၣ်ဟံၣ်ယုာ်ဒီး ဝဲးဖိကဟ့ၣ်တၢ်မၤလဲၤတရံးအကျါအကျဲ ဒီးလၢအမၤဖုံထီၣ်တၢ်မၤအသးတဖၣ်လၢပှၤကိုဖိအဂီၢ် ဒ်Multi-Tiered System of Supports (MTSS) ဘၣ်ဃးဒီးအကျဲသန့တဖၣ် လၢအကဆၢတံာ်တၢ်အဂီၢ်လီၤ.</p>



	<p>တၢ်မၤနီၣ်ကိုအပတီၢ်န့ၣ်ကိုဖိလၢဒီတန့ၣ်ညါ တၢ်သိၣ်လိအပူၤတဘၣ်လီၤပတုၣ်လၢတၢ်ဟဲထီၣ်ကို အါန့ၣ် 10ဘၣ်.မ့တမ့ၢ်န့ၣ်တတ်တၢ်သိၣ်လိအပူၤတဘၣ်လီၤပ တုၣ်အါန့ၣ် 5ဘၣ်.</p> <p>ဒ်တၢ်ဟံပနီၣ်တၢ်မၤလိဒီတကတီၢ်ညါအဂီၢ်ကိုဖိလၢ အတဆဲးလီၤဘၣ်အမံၤတဖၣ်အဂီၢ်, အဝဲသ့ၣ်အတၢ် ဟဲထီၣ်ဒီးကဘၣ်တၢ်ထီၣ်တြီၤအီၤလၢမုၢ်ကယၤန့ၣ်လီၤ.</p>	
--	---	--



CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢအတၢ်သိၣ်ဘျၢ/တၢ်ဟူးတၢ်ဂဲၤ အတၢ်ဟ့ၣ်ကူၣ်တဖၣ်

တၢ်ဟံၣ်ဖျါထီၣ်တၢ်ဘၣ်ယီၤ	တၢ်သိၣ်တၢ်ဘျၢ/တၢ်ဆီတလဲတၢ်ဟူးတၢ်ဂဲၤ	တၢ်ဂ့ၢ်တၢ်ကျိၤအမိၢ်ပုၤ
<p>1A) ထဲတီၤခၢၣ်သးကိၣ်ဒီး တီၤခၢၣ်သးကိၣ်ဖိတဖၣ်န့ၣ် တဲထီၣ်အတီၤကိၣ်ဘၣ်ဆၣ် တၢ်ဟ့ၣ်အမး အပတီၢ် 4th တၢ်မၤနီၣ်အစ့ၤကတၢၢ် 55(မုၢ်းကယၤ)ကိၣ်ဖိလၢအမၤန့ၢ်တ့ၢ်ဝဲဖဲ နံၣ်အံၤအပူၤတဖၣ် လၢတၢ်သိၣ်လိပဲထီၣ်အပိ အိၣ်ပတုၢ်ဝဲသ့လီၤ.</p>	<p>တီၤခၢၣ်သးအပတီၢ်ကိၣ်ဖိတဖၣ် ဒ်တၢ်ဟ့ၣ်ကူၣ်လၢတၢ်မၤနီၣ် တၢ်ဟဲထီၣ်အပတီၢ်ထီၣ်ဘး အစ့ၤကတၢၢ် 55%(မုၢ်းကယၤ) ပဲထီၣ်ဝဲလၢ 1,2,3ဒီးတဖၣ်အဂီၢ်လီၤ.</p>	<p>အအံၤမ့ၢ်တၢ်ဟ့ၣ်ဆူၣ်ထီၣ်ပသး လၢတၢ်သ့ၣ်ဆၢဖးကတီၢ်လၢတၢ်အပတီၢ် 4th အပူၤလီၤ. ဒ်တၢ်ဟ့ၣ်ဟ့ၣ်ဖးအတၢ်ဆီတလဲ တၢ်ဘျၢအသိး န့ၣ်တူၢ်လိာ်ဝဲလၢ ကိၣ်ဖိတဖၣ်ကမၤဘၣ် လိာ်ဘၣ် စးတၢ်ဆီတလဲအံၤအဂီၢ်လီၤ. ဒ်အလီၢ်အိၣ် အသိး ကီၢ်ရံၣ်ခိၣ်န့ၢ်တဖၣ်အိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ အကမၤဘၣ်လိာ်ဖိဒုက့ၤတၢ်ဆီတလဲတဖၣ်လီၤ. တၢ်ဘျၢဒီးတၢ်ဟူးတၢ်ဂဲၤ အတၢ်ဟ့ၣ် ကူၣ်ဆီ တလဲ အသိးန့ၣ်ဟံၣ်ဃုာ်ဒီး စးဖီကဟ့ၣ် တၢ်မၤလဲၤ တရံးအကျိၤအကျဲ ဒီးလၢအမၤဖုံထီၣ် တၢ်မၤ အသး တဖၣ်လၢပုၤကိၣ်ဖိအဂီၢ် ဒ်Multi-Tiered System of Supports (MTSS) ဘၣ်ဃးဒီး အကျဲသန့တဖၣ် လၢအကဆၢတံာ် တၢ်အဂီၢ် လီၤ.</p>
<p>2)ကိၣ်ဖိလၢအတထီၣ်ကိၣ်လၢဒိတနံၣ်ညါ</p>	<p>ပုၤကိၣ်ဖိလၢတၢ်မၤလိအပဲၤဒိကတီၢ်အပူၤ တကြးလီၤပတုၢ်အါန့ၢ် 28တီၤ</p>	<p>ပုၤဟ့ၣ်မူဟ့ၣ်ဒါတဖၣ် မုၢ်လၢဝဲလၢ ကီၢ်ရံၣ်ကြး</p>



<p>အံ့တဖန် ခိဖျိလၢတၢ်လၢ်ဘျုးလၢ်စ့အါဝဲအဃိ ထီၣ်ဝဲထဲတၢ်ကိၢ်ခါတၢ်မၤလိအံ့လီၤ.</p>	<p>ဒီးမၤလိတၢ်တတ်တဖန်တၢ်ကြၢၢ်လီၤတူၢ်ဘၣ်အါန့ၢ်14တီၤဘၣ်.တၢ်ကိၢ်ခါ တၢ်မၤလိလၢတၢ်ဆဲးလီၤမံၤအဂီၢ် ကြၢၢ်အိၣ်ဒီးတၢ်အကံၢ်အစီန့ၣ်လီၤ. ဒ်တၢ်ဟံၣ်ပနီၣ်တၢ်မၤလိဒိတကတီၢ်ညါအဂီၢ်ကိၣ်ဖိလၢ အတဆဲးလီၤဘၣ်အမံၤတဖန်အဂီၢ်, အဝဲသ့ၣ်အတၢ် ဟဲထီၣ်ဒီးကဘၣ်တၢ် ထီၣ် တြီၤအီၤလၢမုၢ်ကယၤန့ၣ်လီၤ.</p>	<p>ဆိကမိၣ်က့ၤ Pre- COVID အတၢ်ဘျုးလီၤ. ဒ်တၢ်ဟ့ၣ်ဟ့ၣ်ဖးအတၢ်ဆိတလဲ တၢ်ဘျုးအသိး န့ၣ်တူၢ်လိာ်ဝဲလၢ ကိၣ်ဖိတဖန်ကမၤဘၣ် လိာ်ဘၣ် စးတၢ်ဆိတလဲအံၤအဂီၢ်လီၤ. ဒ်အလီၢ်အိၣ် အသိး ကိၢ်ရၣ်ခိၣ်န့ၢ်တဖန်အိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ အကမၤဘၣ်လိာ်ဖိးဒုက့ၤတၢ်ဆိတလဲတဖန်လီၤ. တၢ်ဘျုးဒီးတၢ်ဟူးတၢ်ဂဲၤ အတၢ်ဟ့ၣ် ကူၣ်ဆိ တ လဲ အသိးန့ၣ်ဟံၣ်ဃုာ်ဒီး စဲးဖိကဟ့ၣ် တၢ်မၤလဲၤ တရံးအကျိၤအကျဲၤ ဒီးလၢအမၤဖုံထီၣ် တၢ်မၤ အသး တဖန်လၢပုၤကိၣ်ဖိအဂီၢ် ဒ်Multi-Tiered System of Supports (MTSS) ဘၣ်ဃးဒီး အကျဲၤသန့တဖန် လၢအကဆၢတံာ် တၢ်အဂီၢ် လီၤ.</p>
--	---	--




CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢပှၤပၤဆှၢတၢ်/ပှၤမၤလိထံသး အတၢ်ဟ့ၣ်ကူၣ်တဖၣ်

တၢ်ဟံၣ်ဖျါထီၣ်တၢ်ဘၣ်ယံၣ်	တၢ်သိၣ်တၢ်ဘျါ/တၢ်ဆီတလဲတၢ်ဟူးတၢ်ဂဲၤ	တၢ်ဂ့ၢ်တၢ်ကျဲၤအမိၢ်ပှၤ
<p>3) ကိုဖိတနီၤဘၣ်တၢ်ဟံၣ်ကတီၢ်တၢ်အဟ့ၣ်ဆူၣ် ထီၣ်အသး ဖဲဂဲၤလိထံအသးလၢ APEX အကတီၢ် န့ၣ်လီၤဆိးကါ APEXဒီး ဟံၣ်ဖျါဝဲတၢ်မၤနီၣ် 310 ဒီး 251န့ၣ် မ့ၢ်လၢတၢ်ဆူးတၢ်ဆါယံၣ်ထၢအယိ အိၣ်ထဲ 71%(မုၢ်ကယၤ)န့ၣ်လီၤ. APEX အတၢ် ဆီတလဲအတီၤ လၢခံကတၢ်ဘၣ် တၢ်သမံသမိး က့ၤလၢ အခဲအံၤပှၤဟဲထီၣ်တၢ်ဖိတဖၣ် လီၤ.</p>	<p>ကိုဖိတဖၣ်အခဲအံၤဒ်တၢ်မၤနီၣ်အကတီၢ်အသိး ပှၤမၤလိတၢ်ဖိလၢအဟဲထီၣ်တၢ်မၤလိ အစ့ၤကတၢ် မ့ၢ်အိၣ် 85%(မုၢ်ကယၤ)ဒီးလၢညါအပူၤကွံာ် တၢ်မၤနီၣ်အပတီၢ်အပူၤတၢ်ဟ့ၣ်လီၤတၢ်အကဒွဲဒ်သိးအကမၤန့ၢ်က့ၤဝဲ APEX အဂီၢ်လိၣ်ဘၣ်တၢ်အကံၢ်အစီလီၤ.</p>	<p>တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအံၤန့ၣ် အိၣ်ဒီးတၢ်ပညိၣ်လၢ တၢ်ပဲၣ်ဃိကွံာ်တၢ်မၤလီၤမၤအတၢ်ဟံၣ်ဖျါလၢ ကိုဖိလၢအမၤလိတၢ်လၢ နံၤအကတီၢ်တဖၣ်အဂီၢ်လီၤ.ဒ်တၢ်ဟ့ၣ်ဟ့ၣ်ဖးအတၢ်ဆီတလဲ တၢ်ဘျါအသိး န့ၣ်တူၢ်လိာ်ဝဲလၢ ကိုဖိတဖၣ်ကမၤဘၣ် လိာ်ဘၣ် စးတၢ်ဆီတလဲအံၤအဂီၢ်လီၤ. ဒ်အလီၢ်အိၣ်အသိးကီၢ်ရဲၣ်ခိၣ်န့ၣ်တဖၣ်အိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ အကမၤဘၣ်လိာ်ဖိးဒုက့ၤတၢ်ဆီတလဲတဖၣ်လီၤ.တၢ်ဘျါ ဒီးတၢ်ဟူးတၢ်ဂဲၤ အတၢ်ဟ့ၣ် ကူၣ်ဆီ တ လဲ အသိးန့ၣ်ဟံၣ်ဃုာ်ဒီး စဲးဖိကဟ့ၣ် တၢ်မၤလဲၤ တရံးအကျိၤအကျဲ ဒီးလၢအမၤဖုံထီၣ် တၢ်မၤ အသး တဖၣ်လၢပှၤကိုဖိအဂီၢ် ဒ်Multi-Tiered System of Supports (MTSS) ဘၣ်ဃးဒီး အကျဲသန့တဖၣ် လၢအကဆၢတံာ် တၢ်အဂီၢ် လီၤ.</p>
<p>လၢတၢ်ဒီးန့ၣ်ဘၣ်က့ၤ APEX တၢ်အကဒွဲအဂီၢ်</p>	<p>လၢတၢ်ဟံးန့ၣ်က့ၤAPEXတၢ်အကဒွဲအဂီၢ် ကိုဖိတဖၣ်ဒ်တၢ်ဟ့ၣ်အမးလၢတၢ်အပတီၢ်အသိးန့ၣ်</p>	<p>တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအံၤမ့ၢ်ဒ်သိးတၢ်မၤန့ၢ်က့ၤတၢ် ပနီၣ်လၢ တၢ်အကဒွဲတဖၣ်လၢဒိတန့ၣ်ညါအတီၢ်ပူၤ တၢ်မၤလိဒီး</p>



<p>ကိုဖိလီအနုလီသကိးတတ်တဖန် အတတ်ဆတ်တဖန် မှတမ့ပဒိတ်တတ်သံကွတ်တဖန်အပူတတ်ဟ်ဖျါထီၣ်အဝဲသ့ၣ်အတတ်အကံၢ်အစီၣ် တအုၣ်သးအသိးဖဲအဝဲသ့ၣ်ဟ့ၣ်အမ့ၤစရီအပူၤန့ၣ်တတ်မ့ၢ်တတ်ဟ်ဖျါထီၣ်အဝဲသ့ၣ်အတတ်အကံၢ်အစီၣ်သန့က့ ခိုန့ၣ်ဘၣ်အမးဒီးဖျိဝဲသ့လီၤလၢညါ APEX ဟ်ပနီၣ်တ့ၢ်ဝဲလၢတတ်မၤနီၣ်အမးအပတီၢ်မ့ၢ်ဝဲအစ့ၤကတၢၢ် 55%(မုးကယၤ)န့ၣ်လီၤ.</p>	<p>ဒ်သိးတတ်ကမၤပဲၤက့ၤအတတ်လီၤတူၢ်တဖန်အဂီၢ် လိၣ်ဘၣ် APEX အတတ်မၤလိလံာ်ရဲၣ်ထံးန့ၣ်ကျဲတဖန်,ဒ်သိးအကဖျိထီၣ်ဒီးကမၤန့ၢ်က့ၤတတ်ဟ်ပနီၣ်အမးဒ်မ့ၢ် 65%(မုးကယၤ)န့ၣ်လီၤ..</p>	<p>ကိုဖိလီအနီၢ်ထဲသိးလိၣ်သးတဖန် ဟ်ဖျိထီၣ်အသးဝံၤဒ်အတတ်လဲၤခီဖျိအဘျူးအသိးန့ၣ်လၢဟဲထီၣ်အကဒွဲတဖန်န့ၣ်လီၤ. ဘၣ်တတ်ဟ်ကွံၣ်ကိုဖိ</p>
<p>5)ကိုဖိတနီၤဟဲကိုဖဲခဲဒီးတချူးန့ၣ်တတ်သိၣ်လိကိးထံၣ်ဘၣ်အဃိ ကဲထီၣ်တတ်တံာ်တတ်လၢကိုဖိအဂၤအဂီၢ်ခီဖျိလၢအအိၣ် ဖဲကိုအမံၢ်ညါအဃိလီၤ.</p>	<p>ကိုဖိတဖန်ကဘၣ်တတ်ဟ်ပနီၣ်အီၤလၢ အဟဲထီၣ်တတ်မၤလိအစ့ၤကတၢၢ် 50%(မုးကယၤ)မှတမ့ၢ်ဘၣ်တတ်သ့ၣ်လၢအတတ်လီၤပတုၣ်လီၤ.ပုၤမၤလိတတ်ဖိ မ့ၢ်ဟဲထီၣ်ကိုဖဲ တတ်သိၣ်လိအပတီၢ်စ့ၤန့ၣ် 50%(မုးကယၤ)ဒီး သရၣ်တဖန်ကမၤနီၣ်လၢအဝဲအတတ်လီၤပတုၣ် ဒီးအတတ်ဟဲထီၣ်အတတ်ဒွဲအမံးနံးလီၤ.</p>	<p>တိၢ်နီၣ်:*လၢတတ်လီၤပတုၣ်အံၤ ဘၣ်တတ်သ့ၣ်ညါလၢတတ်ဂ့ၢ်တတ်ကျိၤဒ်အမ့ၢ် (Code) လၢတတ်သံကျဲအတတ်မၤလိ,လၢရူအတတ်သ့ၣ်ဆၢဖးကတီၢ်တဖန်,ဒီးအဂ့ၤအဂၤ.</p>



CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢပှၤပၤဆှၢတၢ်/ပှၤမၤလိထံသး အတၢ်ဟ့ၣ်ကူၣ်တဖၣ်

တၢ်ဟံၣ်ဖျါထီၣ်တၢ်ဘၣ်အိၣ်	တၢ်သိၣ်တၢ်ဘျါ/တၢ်ဆီတလဲတၢ်ဟူးတၢ်ဂဲၤ	တၢ်ဂ့ၢ်တၢ်ကျဲၤအမိၢ်ပှၤ
<p>6) ကိုဖိတနီၤန့ၣ်မ့ၢ်လၢတမၤပှဲၤအမူအဒါ,နံၤသီလၢတၢ်သ့ၣ်ဆၢဖးကတီၢ်ဘျဲၣ်ဝဲဘၣ်ဆၣ် အမူဒါတလၢပှဲၤဝဲ, ဒီးတၢ်ဟ့ၣ်အီၤအတၢ်ကမၢ်အဘူးအလဲမ့ၢ်တအိၣ်ဘၣ်ဒီး ကဲထီၣ်တၢ်အစၢဒ်သိးအံၤသ့ဝဲလၢ(တၢ်သ့ၣ်ညါထံဆးလၢ ကဘၣ်ပၤဆှၢတၢ်ဒ်လဲၣ်)အဖီခိၣ်လီၤ.ကိုဖိတနီၤဒ်တၢ်သ့ၣ်ဆၢဖးကတီၢ်အသိး မၤလၢပှဲၤအမူဒါဒီးလၢတၢ်သိၣ်လိအပူၤ အိၣ်ဒီးတၢ်လဲၤခီဖျါလၢအကဒုးဒိၣ်ထီၣ်အီၤလီၤ.ဒ်သိးတၢ်ပညိၣ်အိၣ် တၢ်သိၣ်လိအမ့ၢ်အတီၤတဖၣ်န့ၣ် ဒုးအိၣ်ထီၣ်တၢ်သးစၢၢ်ဆၢန့ၣ်လီၤ.ဝံၤန့ၣ်ဒီးတၢ်ဂ့ၢ်ခဲလၢန့ၣ် နမ့ၢ်ထီၣ်သတြီၤဒီးတၢ်ဂၤန့ၣ် အိၣ်ဟဲဖျါထီၣ်ဝဲဒ်လီၤ..</p>	<p>တၢ်ကရၢကရိတခါဘၣ်တခါ အပတီၢ်ဒ်ဝဲ, တၢ်သိၣ်လိအပတီၢ်တဖၣ်,မ့တမ့ၢ်ဒ်တၢ်ကရၢ ကရိ ဒီတခါညါအတၢ်ဒုးဟံၣ်ဖျါထီၣ်ဘၣ်နံၤသီလၢ အမၤနီၣ်ဝဲဘၣ်ဆၣ်ပူၤကွံၣ်ဝဲန့ၣ် မူဒါလၢအတၢ်ဟ့ၣ်ထီၣ်အဂီၢ် တၢ်န့ၣ်ကျဲၤအဂီၢ် တၢ်မၤအကျိၤအကွံၣ်တဖၣ်န့ၣ် ပမၤသကိးလိာ်သးတၢ်န့ၣ်လီၤ.နံၤသီလၢဘၣ် တၢ်သ့ၣ်ဆၢဖးကတီၢ် ဘၣ်ဆၣ်မ့ၢ်လဲၤပူၤကွံၣ်ဒီး လၢတၢ်ဟ့ၣ်ခီဆၢမူဒါအဂီၢ် အတၢ်ဖံးတၢ်မၤအပျီၤတဖၣ်န့ၣ် တၢ်ကရၢရိ ကသမံသမိးက့ၤဝဲတၢ်သိၣ်လိအကျိၤတဖၣ် ဝံၤမး ပှၤန့ၣ်တၢ်ကဟံၣ်ဂၢၢ်ကျဲၤဝဲလီၤ.</p>	<p>တၢ်တဘၣ်လိာ်ဘၣ်စးလၢတၢ်မၤစဲၤခံ အတၢ်အိၣ်ဖျိၣ်အကတီၢ် တၢ်မၤနီၣ်နံၤသီတဖၣ် တဘၣ်တၢ်တဲပလီၢ်အီၤအသိ ကိုဖိတဖၣ်လၢ ခီလ့ၣ်ကိုအဂီၢ်တၢ်လုၢ်အိၣ်အသးသမူအဂီၢ် တအိၣ်ဒီးတၢ်ကတဲာ်ကတီၤသး အဂီၢ်အိၣ်ဒီးတၢ်ကဲဘျူးလီၤ. လၢတၢ်ဟ့ၣ်မူဒါတဖၣ် အုၣ်ကီၤဝဲဒ် ကိုဖိတဖၣ်အမူဒါဝံၤအလီၢ်ခံ လၢတၢ်မၤလိန့ၣ်တၢ်အဖီခိၣ် အတၢ်ထံၣ် အတၢ်အကံၢ် အစီတဖၣ်ဒီး တၢ်ကရၢကရိလၢအကြးဒီးအီၤတဖၣ်န့ၣ် ယုၤန့ၣ်တၢ်ခွဲၤဒ်အလီၢ်အိၣ်အသိးသ့ဝဲလီၤ.</p>
<p>7) လၢတၢ်ဟ့ၣ်အမးအပတီၢ် 62.5-64.9 တုၤ65 တၢ်ပနီၣ်တဖၣ်အံၤ ကဲထီၣ်တၢ်မၤတၢ်ထီၣ်တၢ်လီၤ</p>	<p>ဆၢကတီၢ်လၢတၢ်တၢ်ကွံၣ်ထံသမံသမိးက့ၤ ကိုဖိတဖၣ်အတၢ်ဒီးစဲးအတၢ်စဲးဆၢဒီးအတၢ်</p>	<p>တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအဝဲအံၤ မ့ၢ်ဝဲဒ်အပူၤကွံၣ်တၢ်ဟံၣ်ပနီၣ် အမးအကတီၢ်</p>



<p>တီၤသ့ၣ်တဖၣ်အတၢ်မ့ၢ်တၢ်န့ၢ်လီၤ.လၢခံၣ်န့ၣ်ကဲထီၣ်က့ၤတၢ်ဒုးန့ၢ်ပၢၢ်ကမၣ် ကိဖိသ့ၣ်တဖၣ်လၢ မ့ၢ်တမၤန့ၢ်မၤန့ၢ်တၢ်သန့ၣ်က့ၤအတွဲးတအိၣ်ဘၣ်လၢအဝဲသ့ၣ်အဂီၢ်န့ၣ်လီၤ.</p>	<p>ဟံၣ်ဖျိၣ်က့ၤအမးပတီၢ်လၢအဒီးန့ၢ်ဝဲတဖၣ်န့ၣ်ကဖျါထီၣ်ဝဲလၢ တၢ်ဒုးထီထီၣ်အတီၤအပတီၢ်အပျဲၢ်စီၣ်လီၤ.</p>	<p>ဒီးလၢခံကတၢၢ်အမး စးထီၣ် 62%(မုးကယၤ)ဒီးလၢအတၢ်ဒုးဝဲအဖီခိၣ်ဆူ6 5%(မုးကယၤ)လီၤ.</p>
---	--	--

CSDA တပ်ကျဲလီအတီဒီးတပ်ဟဲထီဉ် တပ်ဟ့ဉ်လီမူဒါလၢပုၤပၤဆၢတၢ်/ပုၤမၤလိထံသး အတပ်ဟ့ဉ်ကူဉ်တဖဉ်

တပ်ဟံဖျါထီဉ်တပ်ဘဉ်ဟီဉ်	တပ်သိဉ်တၢ်ဘျါ/တပ်ဆိတလဲတၢ်ဟူးတၢ်ဂဲၤ	တပ်ဂ့ၢ်တၢ်ကျါအမိၢ်ပုၤ
<p>8) သရဉ်သမါတဖဉ် အတီၤလံာ်အပူၤ တပ်သိဉ်နဲဉ်ကျဲတနီၤ သရဉ်တဖဉ်ဟ့ဉ်ဝဲ နီၢ်တၢ်ဘျါတၢ်အဂီၢ် အစ့ၤကတၢၢ်လိဉ်ဘဉ်ဝဲ 55%(မုးကယၤ)လီၤ.အအံၤကဲထီဉ်တီၤခဲလၢာ်ဘဉ်ဝဲ ကိုဖိအကံၢ်အစီတထီဉ်ဘး ဖျါထီဉ်ဝဲအယီ လၢခဲကဲထီဉ်ဝဲသ့လၢ တပ်ဟ့ဉ်ဂံၢ်ဟ့ဉ်ဘါက့ၤ ကိုဖိလၢအမးန့ၢ်စ့ၤသန့က့ အိဉ်ဝဲဒီးတၢ်သးမံလီၤ. အတၢ်မၤန့ၢ်မၤန့ၢ်,တၢ်န့ၢ်န့ၢ်လီၤသးတအိဉ်ဝဲသ့ဝဲန့ၢ် လီၤ.</p>	<p>ထူးထီဉ်ကွံာ်ဘဉ် "သရဉ်သမါတဖဉ် အတီၤလံာ်အပူၤနီၢ်တၢ်ဘျါတၢ်အဂီၢ် အစ့ၤကတၢၢ်လိဉ်ဘဉ်ဝဲ 55%(မုးကယၤ)လၢ စးထီဉ်ဖဲ တီၤထီက့ အလံာ်ရဲဉ်ထံးအတၢ်တီၢ်ဘျါ လံာ်ကဘျးပၤ 12န့ၢ်တက့ၢ်.</p>	<p>ခီဖျါလၢညါတၢ်ဟူးတၢ်ဂဲၤတဖဉ်အယီ တၢ်ကတီၤကျိဉ်အံၤ ပဟံကွံာ်အီၤန့ၢ်လီၤ. သရဉ်သမါတဖဉ် ကသိဉ်လိထံကဒီးဝဲ, တၢ်ကတီၤလၢ ဒ်ပုၤန့ၢ်ပၢၢ်တၢ်ခိဉ်န့ၢ်အသိးန့ၢ်လီၤ.</p>
<p>9) ဒ်ဂ့ၢ် New Yorkကီၢ်ဆဉ် ပဒိဉ်အတၢ်သံကွၢ်အပူၤ အမးန့ၢ်ဝဲဘဉ်ဆဉ် ကိုဖိလၢအတဖျါဝဲတဖဉ်အဂီၢ်,ဘဉ်ဃးလၢတၢ်ဂ့ၢ်အံၤ ကိုခိဉ်အတၢ်ဆၢတံာ်ဒ်တၢ်ဘျါအသိး သရဉ်တနီၤအိဉ်ဝဲဒီးတၢ်သးကိၢ်လီၤ.</p>	<p>တၢ်ညဉ်ထီဉ်ကိုခိဉ်ကသမံသမိးက့ၤတၢ်ဂ့ၢ်ခဲလၢာ် လၢကိုဖိသ့တဖဉ်အတၢ်ဒီးစဲးအမးဒီး ဖျါထီဉ်ဝဲဘဉ်ဆဉ် တီၤလၢအဘဉ်ထွဲဒီးကိုဖိလၢအတဖျါတဖဉ်အဂီၢ်, ကိုဖိတၢ်ဘျါတၢ်အဂီၢ် အတၢ်လၢအကံၢ်အစီတဖဉ် ကဘဉ်တၢ်အိဉ်ဖျါမၤလိက့ၤ ဒီးဟံဂၢ်ကျါၤကိုဖိအခွဲးအယာ်လီၤ. သရဉ်ဒီးကိုခိဉ်ကအိဉ်ဖျါလီၤတၢ်က့ၤတၢ်ဂ့ၢ်အံၤလီၤ.ကိုခိဉ်ဆိတလဲ</p>	<p>အတီၤတဖဉ်ဘဉ်တၢ်ဆိတလဲအီၤ လၢတၢ်တကတီၤလိာ်သး ဒီးသရဉ်တဖဉ် ဒီး ကိုခိဉ်တဖဉ် အဘၢၣ်စၢၤတၢ်န့ၢ်ပၢၢ်ကမၢ်အယီ ကဲထီဉ် တၢ်မၤနီဉ်လၢတၢ်ဆဲးတၢ်လၢ ဒီးတၢ်တန့ၢ်န့ၢ်လိာ်သးတဖဉ်လီၤ.ဟံဃုာ် ဒီး</p>



	ကုၤ လၢခံကတၢၢ်အတီၤသ့ဝဲလီၤ.	တၢ်ဘျုးလၢတၢ်မၤနီၢ်က့ၢ်အပနီၢ်တဖၣ် ဒီးမၤဆဲးမၤလဲထီၣ်က့ၤတၢ်ထံၣ်တဖၣ် လီၤ.
--	---------------------------	--

CSDA တၢ်ကျဲၤလီၤအတီၤဒီးတၢ်ဟဲထီၣ် တၢ်ဟ့ၣ်လီၤမူဒါလၢ **အခၢၣ်သးအပတီၢ်** အတၢ်ဟ့ၣ်ကူၣ်တဖၣ်

တၢ်ဟံၣ်ဖျါထီၣ်တၢ်ဘၣ်အိၣ်	တၢ်သိၣ်တၢ်ဘျါ/တၢ်ဆိတလဲတၢ်ဟူးတၢ်ဂဲၤ	တၢ်ဂ့ၢ်တၢ်ကျိၤအမိၢ်ပှါ
<p>10) တီၢ်ခၢၣ်သးပှါမၤလိတၢ်ဖိတဖၣ် တဖျါထီၣ်ဘၣ်တၢ်သိၣ်အခိၣ်ထံးဘၣ်, ဒီးတထီၣ်ဝဲတၢ်ကိၢ်ခါတၢ်မၤလိဘၣ်ဆၣ်ဒီး အတီၤဘၣ်တၢ်မၤထီထီၣ်န့ၢ်အီၤလီၤ.လၢတီၢ်ဒဲန့ၢ်တဖၣ်အပိ တၢ်အကံၢ်အစိတဖၣ်လီၤကဆၣ်ဝဲဒီး တၢ်မၤစ့ၤလီၤမူဒါတဖၣ်အပိ ကိၣ်ဖိတနီၤအဂီၢ်ဘၣ်တၢ်မၤလိစ့ၤစ့ၤကီးလီၤ.</p>	<p>ပှါဟ့ၣ်မူဟ့ၣ်ဒါတဖၣ်ဟ့ၣ်ကူၣ်ဝဲလၢကသမံသမိး က့ၤတၢ်ဒုးထီထီၣ်လီၢ်လၢလၢအတၢ်ဘၣ်ထွဲဒီးတၢ်ဘျါ နီၢ်ဂံၢ်4750န့ၢ်ကဟံးန့ၢ်က့ၤတၢ်လီၢ်,ဒီးတၢ်ဟူးတၢ်ဂဲၤခဲလၢကမၤဘၣ် ထွဲလိာ်က့ၤအသးဒီး 2023 - 2024 တၢ်မၤလိန့ၢ်တချုးစးထီၣ်လၢ တၢ်ဆိတလဲမ့ၢ်အိၣ်အပိန့ၢ်လီၤ.</p>	<p>ပှါဟ့ၣ်မူဟ့ၣ်ဒါတဖၣ် အိၣ်ဒီးတၢ်သမံသမိးလၢ ပှါဘၣ်ထွဲဒီးတၢ်အခၢၣ်စးခဲလၢက အဂီၢ် အိၣ်ဒီးတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလီၤ.</p>
<p>11) ကိၣ်ဖိတနီၤဘၣ်တၢ်ဟံၣ်ကွံာ်အီၤ ခိဖျါလၢအထီၣ် တၢ်မၤလိအတၢ်ရဲၣ်တၢ်ကျဲၤအပိ အဝဲသ့ၣ်ထီၣ်ဝဲ 8တီၢ်ဖျါဝံၤအလီၢ်ခံလီၤ.ခိဖျါလၢ COVID တၢ်ဆါအပိ ပှါမၤလိတၢ်ဖိတဖၣ် ကြးဖျါဝဲအစ့ၤကတၢ် အတီၤ သပတီၤလီၤ.</p>	<p>လၢအအိၣ်ဒီးတၢ်ထံၣ်ဆ့ၣ်ဆ့ၣ်,ပှါဟ့ၣ်မူဟ့ၣ်ဒါတဖၣ်ဟ့ၣ်ကူၣ်ဝဲလၢ တၢ်ဆါတီၢ်အပနိတဖၣ်ဒီးတၢ်မၤအကျိၤအကျဲတဖၣ် မ့ၢ်ဒဲသိးတၢ်ကသမံသမိးက့ၤအီၤဒီး ဟ့ၣ်ဒီဃီၤက့ၤဆူပှါဘၣ်မူဘၣ်ဒါတဖၣ်အအိၣ်ဖဲ တၢ်မၤလိန့ၢ်ကတၢ် 2022-2023န့ၢ် အပူၤန့ၢ်လီၤ.</p>	
<p>12) တၢ်ကိၢ်ခါတီၢ်ခၢၣ်သးကိၣ် ပှါဟံးန့ၢ်မူဒါလၢ တၢ်မၤလိတၢ်ကိၢ်ခါကိၣ်ပှါ ဝံၤဝဲအလီၢ်ခံန့ၢ် ကိၣ်ဖိခဲလၢက ဒဲသိးကဖျါထီၣ်အဂီၢ် လၢတၢ်ကိၢ်ခါတၢ်မၤလိကိၣ်အပူၤ</p>		



ကိုဖိတဖုန်တဘုန်တၢ်ဟ်ပနီၣ်ဃးဘုန်.		
----------------------------------	--	--